

မာတိကာ

စာမျက်နှာ

၁။ ချမ်းသာခြင်း ကေနံ၊ ဒုတိယပွဲ သရဏံ	၂
၂။ အတိတ်ဘဝ ကုသိုလ်ကံ အားသေး သူများအတွက်	၁၀
၃။ ပလ္လင်္ကသတ္တာဟ၏ အကျိုးတရား ဓာတ်သက်ကျင့်စဉ်	၁၈
၄။ အစွမ်းထက်သော ကျောက်ခဲကျင့်စဉ်	၄၂
၅။ ကိုယ်တွေ့ စိန္တာမဏိဂါထာတော် ပြုတ်ခွင်အလိုက် ပူဇော်နည်း	၅၀
၆။ မဟာသမ္ဗုဒ္ဓေဂါထာတော်နှင့် ကျင့်စဉ်	၅၆
၇။ ဒီဝါ တပတိ ဆက်ကြသည့်အရာဝယ်	၇၀
၈။ ကျေးဇူးရှင် ရက်ကန်းစင်တောင် ဆရာတော်ကြီး၏ ပုရပိုက်ပေပူမှ ရရှိသည့် ပထဝီကသိုဏ်း ရှုပွားရန်ကျင့်စဉ်	၈၀

ကျင့်စဉ်ကျောင်းခြေည့် [၃]

မာတိကာ

စာမျက်နှာ

၉။ ဒီဝါ တပတိ နဝင်းမိအောင်	၉၂
၁၀။ ဂုဏ်တော်(၉)ပါး ကိုးနဝင်း အဓိဋ္ဌာန် ပုတီးစိပ် ကျင့်စဉ်နှင့် နောက်ဆက်တွဲ	၁၀၀
၁၁။ ထူးခြားသော မိတ်ဆွေနှင့် သူ့ကျင့်စဉ်	၁၁၈
၁၂။ ရှားပါး အခက်ပြေနည်း	၁၂၂
၁၃။ ကျင့်စဉ်သမားနှင့် သရဏဂုံ	၁၂၈
၁၄။ သရဏဂုံမြို့ ဆင်းရဲကင်းအောင်	၁၃၄
၁၅။ ဘီ-လူးတွေ့ကျင့်စဉ်	၁၃၈
၁၆။ ကံထူး ကံသာစေဖို့	၁၄၂
၁၇။ ဂန္ဓာရီတိုင်းအတွက် ဓာတ်စရဏ ကျင့်စဉ်	၁၅၂
၁၈။ မေတ္တာကျင့်စဉ်နှင့် အိပ်မက်နိမိတ်	၁၆၄

ကျင့်စဉ်ကျောင်းခြေည့် [၃]

မာတိကာ

စာမျက်နှာ

၁၉။ ဗုဒ္ဓါနုဿတိ ပွားများသည့်အခါဝယ်	၁၇၀
၂၀။ ရတနာစက်မသတ္တာဟ၏ ဓာတ်သက် ကျင့်စဉ်နှင့် အကျိုးတရားများ	၁၈၀

ကျင့်စဉ်ကျောင်းခြေည့် [၃]